

ဆိုင်ရာကျောင်းများအတွက် ရာသီဥတုကြောင့်ရွှေ့ဆိုင်းမှုအချိန် ဇယားအသစ်

ဆောင်းရာသီလများအတွင်း ကျောင်းသူကျောင်းသားများ ဘေးကင်းလုံခြုံမှု ပိုမိုစေရန် ကြိုးပမ်းသည့်အနေဖြင့် ဒင်းဗား အစိုးရကျောင်းများမှ သတ်မှတ်ထားသော ကျောင်းများအတွက် ရာသီဥတုအရ ရွှေ့ဆိုင်းမှုအချိန်ဇယားအကြောင်း သင်တို့အား အသိပေးလိုပါသည်။ ဤအချိန်ဇယားအရ ၈ နာရီ ၃၀ မိနစ် နှင့် ယင်းအချိန်နောက်ပိုင်း တွင်ကျောင်းစဖွင့်သော ကျောင်းများအား တစ်နာရီ အချိန်ရွှေ့ဆိုင်းမည်ဖြစ်ပါသည်။ အခြားကျောင်းများသည် ၎င်းတို့၏ပုံမှန်အချိန်ဇယားအတိုင်း ကျောင်းတက်ချိန် စတင်မည်ဖြစ်ပါသည်။

သင့်မိသားစုမှ ဤသတင်းအချက်အလက်အား လက်ခံရရှိရန်အတွက် အကြောင်းမှာ သင့်ကလေးတက်ရောက်ရာကျောင်းသည် ရွှေ့ဆိုင်းရန်သတ်မှတ်ခံရသောကျောင်းများအတွက် ရာသီဥတုကြောင့်ရွှေ့ဆိုင်းရမည့်စာရင်းထဲတွင်ပါနေနိုင်သော ကြောင့်ဖြစ်ပါသည်။ ရွှေ့ဆိုင်းရန်သတ်မှတ်ခံရသောကျောင်းများစာရင်းကို အပြည့်အဝသိရှိလိုပါက weather.dpsk12.org သို့ဝင်ရောက် ကြည့်ရှုပါ။

ဤရာသီဥတုအရ ရွှေ့ဆိုင်းမှုအချိန်ဇယား၏ရည်ရွယ်ချက်မှာ ရာသီဥတုပြင်းထန်နေသည့်အချိန်တွင် ကျောင်းသူကျောင်း သား များအား ကြိုရန် ဘဝစိန်ကားများကို အပိုဆောင်းအချိန်ပေးရန်နှင့် ကျောင်းသူကျောင်းသားတို့ စောင့်ဆိုင်းချိန်ကို နည်းလာစေရန်ဖြစ်ပါသည်။ DPS ကြိုပို့ဌာန၊ ကြိုပို့ရေးအေဂျင်စီများနှင့် မိုးလေဝသဌာနတို့မှ ကိုယ်စားလှယ်တို့တင်ပြသော အချက်အလက်များအပေါ် အခြေတည်ပြီး ကျောင်းအားပိတ်ရန် သို့မဟုတ် အချိန်ရွှေ့ဆိုင်းရန်ဆုံး ဖြတ်ချက်အား ကြီးကြပ် အုပ်ချုပ်ရေးမှူးမှ ပြုလုပ်သွားမည်ဖြစ်ပါသည်။



DPS ကျောင်းများမှ ရာသီဥတုကြောင့်ရွှေ့ဆိုင်းမှုအချိန်ဇယား အတိုင်းလုပ်ဆောင်ရမည့်ဆိုလျှင်-

- မနက်ကျောင်းဘဝစိန်ကားများသည် အချိန်ရွှေ့ဆိုင်းနောက် ကျောင်းသား အချိန်ဇယားအတိုင်းပြေးဆွဲမည်ဖြစ်ပြီး ပုံမှန်ကြိုချိန်ထက် ၁ နာရီနောက် ကျကာ ကားမှတ်တိုင်များတွင် ကြိုပို့ပြုလုပ်မည်ဖြစ်ပါသည်။ (ဥပမာ- သင့်၏ပုံမှန်ကျောင်းဘဝစိန်ကားလာကြိုချိန်သည် မနက် ၇း၅၅ မိနစ်ဖြစ်လျှင် အချိန်ရွှေ့ဆိုင်းမှုအရ ကျောင်းဘဝစိန်ကား လာကြိုချိန်သည် မနက် ၈း၅၅ မိနစ်ဖြစ်သွားလိမ့်မည်။)
- ကျောင်းသို့ ခြေကျင်လာသော၊ စက်ဘီးဖြင့်လာသော၊ အဖွဲ့လိုက်ကားဌာားလာသော RTD ဘဝစိန်ကားစနစ်အား စီးနင်းနေသော ကျောင်းသူကျောင်း သားများမှ ၎င်းတို့ပုံမှန် ကျောင်းလာချိန်ထက် ၁ နာရီနောက်ကျပြီးမှ အိမ်မှထွက်လာပါရန် တိုက်တွန်းအပ်ပါသည်။ (ဥပမာ- ကျောင်းသူကျောင်းသား တစ်ဦးသည် ပုံမှန် အိမ်မှ မနက် ၇း၄၅ မိနစ်တွင် ထွက်လာလျှင် အချိန်ရွှေ့ဆိုင်းမှုအရ ကျောင်းသို့အချိန်မီရောက်ရန် မနက် ၈း၄၅ မိနစ်တွင် အိမ်မှ ထွက်လာရ ပါမည်။)
- ECE နှင့် သူငယ်တန်း - မနက်အတန်းချိန်ရှိသော သူငယ်တန်းများအား အတန်းဖျက် သိမ်းမည်မဟုတ်ပါ။ အချိန်ရွှေ့ဆိုင်းမှုအလိုက် အတန်းရှိမည်ဖြစ် သည်။ နေ့ခင်း မူကြိုကျောင်းသူကျောင်းသားများသည် ပုံမှန်အချိန် အတိုင်း ကျောင်းတက်ရမည်ဖြစ်ပြီး ဘဝစိန်ကားလာကြိုချိန် သည်လည်း ပုံမှန်အချိန် အတိုင်းဖြစ်ပါမည်။
- ကျောင်းသူကျောင်းသားများကျောင်းသို့ရောက်သည့်အခါ မနက်စာအား တည်းခင်းကျေးမွေးမည်ဖြစ်ပါသည်။



DPS ကျောင်းများအားလုံး ပြင်းထန်သောရာသီဥတုကြောင့် ပိတ်ပစ်ရမည်ဖြစ်ပါက -

- ကြိုပို့ရေးစနစ်မှ ဘဝစိန်ကားများပြေးဆွဲတော့မည်မဟုတ်ပါ။
- အလယ်တန်းနှင့် အထက်တန်းများအတွက် အားကစားအစီစဉ်များပါဝင်သော ကျောင်းချိန်ပြီးနောက်လှုပ်ရှားမှုများအားလုံးကို ရပ်တန့်မည်ဖြစ်ပြီး ယင်းလှုပ်ရှားမှုများအတွက် ကြိုပို့စနစ်ကိုလည်း ရပ်တန့်မည်ဖြစ်ပါသည်။
- ကျောင်းအားလုံးပိတ်ပစ်လိုက်သည့်အခါ သင့်ကလေးအား စောင့်ရှောက်ရန် လိုအပ်သောအစီစဉ်များကို ပြုလုပ်ထားပါ။



DPS ကျောင်းများ ရာသီဥတုပြင်းထန်ဆိုးရွားနေစဉ် ဆက်လက်ဖွင့်ထားဆဲဖြစ်ပါက -

- ခရိုင်ဌာနမှ ကျောင်းသူကျောင်းသားများလိုချင်ရေးအတွက် တစ်နေ့တာလုံး ရာသီဥတုအခြေနေကို လေ့လာစောင့်ကြည့်သွားမည်။
- လိုအပ်သော ကြိုပို့ရေးစနစ်အား ထောက်ပံ့ပေးမည်။ သို့သော် ကျောင်းဘဝစိန်ကားမောင်းသူနှင့် ကျောင်းသူကျောင်းသားများအသက်အန္တရာယ်လုံခြုံရေးအတွက် ကြိုပို့ဝန်ဆောင်မှု များအား လိုအပ်သလို ပြင်ဆင်ချိန်ဆဲမည်ဖြစ်ပါသည်။
- အိမ်မှကျောင်း၊ အထူးလှုပ်ရှားမှုများ၊ အစီစဉ်များသို့လာသည့် လမ်းကြောင်း သို့မဟုတ် ယင်းနေရာများမှ အိမ်သို့ပြန်လာသည့်လမ်းကြောင်းတို့တွင် ယာဉ်ကြော်ပိတ်ဆို့မှုကြောင့် ကျောင်းသားကျောင်းသူများအချိန်ပိုကုန်နိုင်ပါသည်။
- ကျောင်းတက်နေစဉ် ရာသီဥတုအခြေနေစတင်ဆိုးရွားလာပါက ကျောင်းစောလွှတ်ရန် ဆုံးဖြတ်ချက်ချနိုင်ပါသည်။
- ကြိုပို့ဘဝစိန်ကားများသည် ပုံမှန်နေ့လည်ခင်းတွင်ပြေးဆွဲသည့် ပုံစံအတိုင်း ဆက်လက်ပြေးဆွဲမည်။ အခြေနေများအပေါ်မူတည်ပြီး အိမ်သို့ပြန်ရောက် ချိန်သည် အမျိုးမျိုးပြောင်းလဲနိုင်ပါသည်။
- ကျောင်းချိန်နောက်ပိုင်း လှုပ်ရှားမှုများ (အားကစား၊ တိုးတက် ဖွံ့ဖြိုးရေးကဏ္ဍ စသည်) အား ရာသီဥတုအခြေနေအပေါ်မူ တည်၍ ပြောင်းလဲပြင် ဆင်နိုင်သလို ဖျက်သိမ်းခြင်းလည်း ပြုလုပ်နိုင်ပါသည်။



ဒါတွေကိုသိရန်ဘာလုပ်ရမည်နည်း-

အလွန်အမင်းအေးခဲသော ရာသီဥတုအခြေနေတွင် ခရိုင်ဌာနအာဏာပိုင်များမှ မနက် ၅ မိနစ်တွင် ဆုံးဖြတ်ချက်ပြုလုပ်မည်ဖြစ်ပါသည်။ အကယ်၍ ကျောင်းအား ပိတ်ပစ်ရန် သို့မဟုတ် အချိန်နောက် ကျပြီးမှဖွင့်ရန် ဆုံးဖြတ်ပါက ဒေသတွင်းရုပ်မြင်သံကြား လိုင်းများနှင့် ရေဒီယိုလိုင်းများအားချက်ချင်း အကြောင်းကြားအသိပေးမည်ဖြစ်ပြီး ကျောင်းသတ်သည့်ရက်များ သို့မဟုတ် အချိန်ရွှေ့ဆိုင်းမှုများအကြောင်းကို ပုံမှန် ထုတ်လွှင့်ကြေညာ ပေးပါလိမ့်မည်။ thedenverchannel.com, 9News.com, kdvr.com နှင့် denver.cbslocal.com တို့ကိုလည်း ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။ လိုင်းနံပါတ် 1150-AM ၊ 1280-AM နှင့် 1090-AM တို့ဖြင့် ရေဒီယိုလိုင်းများမှ အသိပေးချက်များအား ထုတ်လွှင့်ပေး မည်ဖြစ်ပါသည်။

Weather.dpsk12.org - အရေးပေါ် ကျောင်းပိတ်လိုက်ရမှုများ သို့မဟုတ် ရာသီဥတုကြောင့် အချိန်ရွှေ့ဆိုင်းမှုများအား ဤမှ တဆင့်နှင့် [transportation](http://transportation.dpsk12.org).

dpsk12.org တို့မှ တဆင့် ကြေညာသွားမည်ဖြစ်ပါသည်။
 လူမှုမီဒီယာ - ကျောင်း အပိတ်နှင့် အဖွင့် ကြေညာချက်များအား [Facebook.com/DenverPublicSchools](https://www.facebook.com/DenverPublicSchools) အပြင် တွစ်တာ တွင် [@DPSnewsnow](https://twitter.com/DPSnewsnow) နှင့် [@DPSschoolbus](https://twitter.com/DPSschoolbus) တို့မှတဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
 ဟော့လင်း - ကျောင်းပိတ်ပစ်ကြောင်း သို့မဟုတ် အချိန်ရွှေ့ဆိုင်းကြောင်း ဖော်ပြသည့် သတင်းစကားအား (၇၂၀) ၄၂၀-၂၂၀၀ နံပါတ်ဖြစ်သည့် ခရိုင်ပညာရေးမှူးဌာန အရေးပေါ်ဖုန်းလိုင်းတွင် ထည့်သွင်းထားမည်ဖြစ်သလို နံပါတ် (၇၂၀) ၄၂၀-၄၆၀၀ ဖြစ်သည့် DPS ကြိုပို့ဌာန အရေးပေါ်ဖုန်း လိုင်းတွင်လည်း ထည့်သွင်းထားမည်ဖြစ်ပါသည်။
 Bus Bulletin - Bus Bulletin (ဘဝစိန်ကားကြေညာချက်) ဆိုသည်မှာ ကြိုပို့ဝန်ဆောင်မှုအတွက် သတ်မှတ်ချက် ပြည့်မီ သော ကျောင်းသူကျောင်း သားများ၏ မိဘများအား ၎င်းတို့ကလေးများစီးနင်းမည့် အပိုရောင် ကျောင်းကားဝန်ဆောင်မှုနှင့် ဆိုင်သည့် အချက်အလက်များကို ဝေမျှပေးမည့် အီလက်ထရောနစ် အသိပေးကြေညာရေးပရိတ်တစ်စုံဖြစ်ပါသည်။ အရေးအပေါ် အခြေနေတစ်ရပ်ကြောင့် သို့မဟုတ် ရာသီဥတု အခြေနေကြောင့် အချိန် ၁၀ မိနစ်ကျော်ထက် ပို၍ ဘဝစိန်ကား များ နောက်ကျမည်ဆိုပါက မိဘများအား ဖုန်းဆက်ဆေးချိ မှဖြစ် စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ၊ အသံမေးလ်ဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားမည် ဖြစ်ပါသည်။ နောက်ထပ်အချက်အလက်များလိုပါက transportation.dpsk12.org/bus-bulletin သို့ဝင်ရောက်ကြည့်ရှုပါ။



Bus Bulletin

နောက်ဆုံးရ ဘတ်စ်ကားဝန်ဆောင်မှုဆိုင်ရာ သတင်းပေးပို့ချက်များ

အကယ်၍ သင့်ကလေးမှာ အဝါရောင် ကျောင်းကားကို စီးနေပါက ဒင်းဗားအစိုးရကျောင်းများကြိုပို့ ဝန်ဆောင်မှုဆိုင်ရာ ဘတ်စ်ကားကြေညာချက်ပရိုဂရမ်တွင် စာရင်းသွင်း မှတ်ပုံတင်ထားပြီးသား ဖြစ်ပါစေ။ ဤဝန်ဆောင်မှုအသစ်ဖြင့် ခရိုင်မှ သင့်အား သင့်ကလေး ဘတ်စ်ကားဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အချိန်မှန် အချက် လက်များနှင့် နောက်ဆုံး ရသတင်းများကို အကြောင်း ကြားအ သိပေးမည်ဖြစ်ပါသည်။ အချိန် ၁၀ မိနစ်ကျော်ထက် ပို၍ ဘတ်စ်ကားများ နောက်ကျမည်ဆိုပါက အီးမေးလ်ဖြင့်ဖြစ်စေ၊ ဖုန်းဆက်ဆေးချ်မှဖြစ်စေ၊ အသံမေးလ်ဖြင့်ဖြစ်စေ၊ အသံမေးလ်ဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားမည် ဖြစ်ပါသည်။

Bus Bulletin မှ အကျိုးကျေးဇူးများ

- မိဘများနှင့် ကျောင်းများမှ ဝန်ဆောင်မှုအား အချိန်ရွှေ့ဆိုင်းရ ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဖုန်းမက်ဆေးချ်မှ ဖြစ်စေ၊ ဖုန်းခေါ်ဆိုခြင်းဖြင့်ဖြစ်စေ သို့မဟုတ် အီးမေးလ်ဖြင့်ဖြစ်စေ အသိပေးအကြောင်းကြားချက်အား ရရှိပါမည်။
- ယင်းဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်မရှိပါ။
- ကျောင်းသူကျောင်းသားများ၏အချက်လက်များအား လျှို့ဝှက်ထားမည်ဖြစ်ပြီး ပေါက်ကြားစေမည်မဟုတ်ပါ။ ကိုယ်ရေးလုံခြုံမှုကို အကာအကွယ်ပေးထားပါသည်။

Bus Bulletin အားရရှိအသုံးပြုပိုင်ခွင့်

ကြိုပို့စနစ်အားရယူရန် အရည်ချင်းပြည့်မီသော ကျောင်းသူကျောင်းသားများ၏မိဘများအား Bus Bulletin မှ ၎င်းကလေးများကိုကျောင်းတွင်စာရင်းသွင်းအပ်နှံ သည့်အခါ ပေးထားသော ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာ တို့အရ ဖုန်းလှိုင်းတွင်ထည့်သွင်းထားသောစကားသံဖြင့်ဖြစ်စေ၊ အလိုလျောက်ပြန်ကြားသော အီးမေးလ်ဖြင့်ဖြစ်စေ အသိပေးအကြောင်းချက်များကိုသိရှိရန် ပြုလုပ်ပေးထားပါသည်။

သင့် Bus Bulletin ချိန်ဆပြောင်းလဲချက်များအား မည်သို့ပြုလုပ်ရမည်နည်း သို့မဟုတ် ဝန်ဆောင်မှုမှ မည်ကဲ့သို့ ငြင်းပယ်ရမည်နည်း။

- အဆင့် ၁
 - myportal.dpsk12.org မှတစ်ဆင့် မိဘဆင့်ခံဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပါ။
 - သင့်တွင် မိဘဆင့်ခံဝက်ဘ်ဆိုက်အကောင့် မရှိပါက အကောင့်တစ်ခုပြုလုပ်ရန် myportal.dpsk12.org သို့ ဝင်ရောက်ပြီး "စတင်ပါ" အားနှိပ်ပါ။
- အဆင့် ၂
 - လော့အင်ဝင်ရောက်ပြီးပါက ဘယ်ဘက်ထောင့်တွင် ရှိသော ကြိုပို့ ဝန်ဆောင်မှု ခလုတ်အား နှိပ်ပြီး Bus Bulletin တက်ဘ်အား နှိပ်ပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သင့်အား အလိုလျောက် Bus Bulletin ဝက်ဘ်ဆိုက်ထဲသို့ ရောက်ရှိသွားပါစေလိမ့်မည်။
- အဆင့် ၃
 - "လက်ခံကြိုဆိုရေးအချက်အလက်" ဝက်ဘ်စာမျက်နှာတွင် "သင့်အကောင့်သို့ ဆက်ရန်" အား နှိပ်ပြီး Bus Bulletin မှ သင့်အား မည်သို့ အသိပေးအကြောင်းကြားမည်နှင့်ပတ်သက်၍ (အီးမေးလ်၊ ဖုန်းဆက်ဆေးချ်၊ အသံဖြင့်အကြောင်းကြားခြင်း) ပြင်ဆင်ချိန်ညှိရန် သို့မဟုတ် ဝန်ဆောင်မှုအား အသုံးပြုခြင်းမှ ထွက်ရန် အချိန်အ နည်းငယ် ယူရပါမည်။ ဝန်ဆောင်မှုအားငြင်းပယ်ခြင်းဖြင့် Bus Bulletin မှ သင့်အား ဝန်ဆောင် မှုအချိန်ရွှေ့ဆိုင်း ခြင်းနှင့်ပတ်သက်ပြီး အသိပေးအကြောင်းကြားတော့မည်မဟုတ်ပေ။
- အဆင့် ၄
 - အသိပေးအကြောင်းကြားချက်အတွက် ဘာသာစကား ဆိုင်ရာ ရွေးချယ်မှုအား စိတ်ကြိုက် ချိန်ညှိပြီး သင့်အား အကြောင်းကြားစေလိုသည့် ဖုန်းနံပါတ်များနှင့် အီးမေးလ် လိပ်စာတို့အား ထည့်သွင်းပေးပါ။
 - နံပါတ်အသစ်အား ထည့်သွင်းလိုပါက "ဖုန်းနံပါတ်အား ထည့်သွင်းပါ" အား နှိပ်ပြီး သင်ထံသို့ ဖုန်းမက်ဆေးချ် ဖြင့် အသိပေးအကြောင်းစေလိုသည်လော သို့မဟုတ် အသံမေးလ်ဖြင့်အသိပေး စေလိုသည်လော သင်ရွေး ချယ်ပါ။
 - အီးမေးလ်အသစ်အား ထည့်သွင်းရန် "အီးမေးလ်လိပ်စာအား ထည့်သွင်းပါ" ကိုနှိပ်ပါ။
 - ပွင့်ကျလာသော ဘာသာစကားဆိုင်ရာ ရွေးချယ်မှု စာရင်း အား ကလစ်နှိပ်ခြင်းဖြင့် ဘာသာစကားပြောင်း လဲချိန် ဆမှုများ ကို ပြုလုပ်နိုင်သည်။ ရွေးချယ်နိုင်သည့် ဘာသာစကားများသည် အင်္ဂလိပ်ဘာသာနှင့် စပ်နီဘာသာဖြစ်သည်။

*သတိပြုရန် - Bus Bulletin တွင် သင့်၏အချက်လက်များအားပြင် ဆင်ခြင်း သည် Infinite Campus ရှိ သို့မဟုတ် မိဘများဆိုင်ရာဆင့်ခံ ဝက်ဘ်ဆိုက်ရှိ သင့်အချက်လက်များကို ပြောင်းလဲစေမည် မဟုတ်ပါ။ အကယ်၍ သင့်တွင် မိဘများဆိုင်ရာဆင့်ခံဝက်ဘ်ဆိုက်အား အသုံးပြုမရပါက ကျောင်းရရှိစမ်းရေးကောင်တာအား ဆက်သွယ်ပြီး သင့်အချက်လက်များကို ပြင်ဆင်မွမ်းမံနိုင်ပါသည်။